

ec:တိဇးမော ကဝါ <ngai: ti' ngei: maw:> 呆呆地
 ec:မော ကါ <ngai: maw:> 发呆, 出神; ငါတူးတော့၍ ~
 နေဝဉ် 我正想得神时
 ec:မှိုင် ကါ <ngai: hmain> 垂头丧气, 颓丧, 沮丧
 ဝဲ I ကါ <nge'> ①偏, 倾斜, 歪斜; ခေါင်း ~ နေသည်။ 歪
 着脑袋。②侧视, 一瞥: ~ တောင်လှည့်မကြည့်တော့ဘူး။
 瞥都不瞥他一眼 ③考虑: အသက်ကိုပင်မ ~ မဟုတ်မခံပြော
 တတ်သည်။ 他刚直不阿甚至会把生命置之度外。④照
 顾, 顾及: လူမျိုးစုတို့၏လေ့ကို ~ ရသည်။ 要照顾到少数
 民族的习惯。⑤(古)发音不清, 说话不清楚 II ဝါ
 <nge'> ①(官)呼语, 除以 ကိမ်၊ တိမ်၊ ဝိမ် 为结尾的名词外，
 其他名词后均可用，如: ထွန်းရွှေ ~ ။ 吞端呀! ②(官)
 在动词后用, 除以 ကိမ်၊ တိမ်၊ ဝိမ် 音为结尾的动词外，均
 可用。如: ဖြစ်ကောင်း ~ ။ 可能是。/ နိုင်ကောင်း ~ ။
 可能会取胜。③表所属关系, 除以 ကိမ်၊ တိမ်၊ ဝိမ် 音为结尾
 的名词外其他名词后均可用
 ဝဲကွက် ကါ <nge' kwet> 顾及; 照顾, 体谅; ကိုယ်ကျိုးမ ~
 ပဲမှန်ရာကိုပြောလိုက်သည်။ 不顾个人利益如实地说了。/ အရှက်
 ကိုမ ~ ပဲအရမ်းဆဲဆိုနေသည်။ 不顾体面破口大骂。
 ဝဲစောင်း ကါ <nge' saun:> ①倾斜 ②歪过头去: ဦးထုပ်ကို ~
 ၍ဆောင်းထားသည်။ 歪戴着帽子。/ မကြားယောင်ကဲ့သို့ ~
 ၍မပြန်ကြည့်။ 连头也不回, 好象是没听见。
 ဝဲဆုတ် ကါ <nge' hsout> 顾及……而罢手不干
 ဝဲညှာ ကါ <nge' hnya> 照顾, 体谅; မည်သူ့ မျက်နှာကိုမျှမ ~
 ပဲမှန်ရာရေးပိမ့်။ 不顾任何情面将如实地去写。
 ဝဲါ ကါ <ngaw'> ①向前凸出: စာအုပ်ရှိရာသို့မေး ~ လိုက်
 သည်။ 把下巴向前一伸朝放书的地方示意。②挖苦, 旁
 敲侧击, 奚落, 讥讽; ~ ပြောသည်။ 挖苦地说。/ ~ တော့
 တော့ပြောသည်။ 冷嘲热讽地说。/ ~ လုံးထေလုံး: 讽刺挖苦
 的话 / ~ လုံးပြောင်လုံး: 讥讽的话
 ဝဲါဝဲါ နါ <ngaw' nge'> 翘起; အမြီး ~ နှင့်စာသူငယ် 翘着尾
 巴的小麻雀
 ဝဲါ ကါ <ngaw> ①喊叫, 啼鸣; ကြက်မတအော်ခေါင်းတ ~ ။
 鸡叫一声孔雀鸣一声 ②(味道)难闻: ထိုဆေးသည်ပြင်း
 ပြင်း ~ ပြင်းမရှိ။ 那种烟叶味道不冲也不难闻。③支棱
 着; 往前突出: သူ၏မေးသည် ~ ထွက်နေသည်။ 他的下巴向
 前突出。
 ဝဲါဝဲါ ကါ <ngaw ngaw> (古)大声地
 ဝဲါဝဲါ ကါ <ngaw nget> 尖叫, 声音刺耳
 ဝဲါဝဲါ ကါ <ngaw ngi:> (古)发出响声
 ဝဲါဝဲါ ကါ <ngaw tu: du:> ①粗鲁: ~ ပြောသည်။ 粗
 鲁地说。②(味道)难闻: ~ အရသာ 难闻的味道
 ဝဲါဝဲါဝဲါဝဲါ ကါ <ngaw taw nget tet> 挖苦, 嘲讽;
 ~ ပြောသည်။ 挖苦。

ဝဲါဝဲါဝဲါဝဲါ ကါ <ngaw taw ngaw taw> = ဝဲါ
 ဝဲါဝဲါဝဲါဝဲါ
 ဝဲါဝဲါ ကါ <ngaw htaw> 凸出, 支棱
 ဝဲါဝဲါ ကါ <naw law> 凸出, 支棱; အရိုး ~ ဝဲါသည်။
 瘦骨嶙峋。
 ဝဲါဝဲါ ကါ <ngaw laut> 凸出, 支棱, 翘起
 ဝဲါ I နါ <ngaw:> (古)山顶, 山巅, 岬角 II ကါ <ngaw:>
 突出, 凸出, 隆起: ~ သော နှာခေါင်း 鹰钩鼻子 / ~ ကနဲ
 ထသည်။ 一咕噜爬起来。/ အရိုး ~ ~ ဖြင့်ပိန်ကပ်ချွန်မောက်
 နေ၏။ 瘦得只剩下皮包着骨头。
 ဝဲါဝဲါ နါ <ngaw: gyaun> (古)岬角
 ဝဲါဝဲါ ကါ <ngaw: tet> 凸, 突出
 ဝဲါဝဲါ နါ <ngaw: htwet> 凸出: အောက်မေးရွေ့သို့ ~ နေ
 သောကကတစ်ငါး 下颌骨突出的鲈鱼
 ဝဲါဝဲါ ကါ <ngaw: law:> 凸出, 明显, 显著: သူတို့၏လိမ်
 လည်မှုကြီး ~ ဝဲါလာလေသည်။ 他们的骗局完全暴露了。
 / ဝဲါကြီး ~ နှင့်လူ 大腹便便的人
 ဝဲါဝဲါ နါ <ngo' ba'> (由 ငါ့ဘို့ 转成 ဝဲါဝဲါ) 自私者: ~ သမား
 自私的人
 ဝဲါ ကါ <ngo> ①哭, 哭泣 ②返潮, 【化】潮解; ဆား ~ သည်။
 盐返潮了。/ ဝမ်း ~ ၍သေနတ်မပေါက်။ 弹药返潮打不
 响了。
 ဝဲါဝဲါချက်မ နါ <ngo gyi: khyet ma'> 痛哭: ~ နှင့်တောင်းပန်
 သည်။ 痛哭流涕地道歉。
 ဝဲါဝဲါရှည် I ကါ <ngogyaw: shei> 痛哭不已 II နါ <ngo
 gyaw: shei> 痛哭, 哭哭啼啼: ~ ကြီးနှင့်ငိုပါရောခင်ဗျာ။
 于是便号啕痛哭不已。
 ဝဲါဝဲါ ကါ <ngo kywei:> 哭号, 号啕; ရင်ကိုထ၍ ~ ပြည်
 တမ်းသည်။ 捶胸痛哭。
 ဝဲါချင်း နါ <ngo gyin:> 哀歌, 哭调
 ဝဲါချင်းချ ကါ <ngo gyin: khya'> 边唠叨边哭: ~ လို့အဆုံး
 ထတ်ရဒါပါပဲ။ 最后只落得个哭哭啼啼的下场。
 ဝဲါချင်းသည် နါ <ngo gyin: dhe> 旧时用钱雇来的哭丧人
 ဝဲါဝဲါရယ်စား နါ <ngo za: yi za:> 不管他人如何悲喜, 盈亏
 都能获利的人: ရှေ့နေဆိုတာ ~ လို့လူတချို့ကထင်ကြတယ်။
 有些人认为律师是一些不管别人官司输赢, 他们都能
 得利的人。
 ဝဲါဝဲါလုံးရယ်တလုံး ကါ <ngo t-lon: yi t-lon:> 哭笑无常;
 သူသည် ~ ဖြစ်နေသည်။ 他时哭时笑。
 ဝဲါဝဲါ ကါ <ngo dan:> 号哭
 ဝဲါဝဲါဝဲါ ကါ <ngo bwe: hsin> 失声痛哭, 大哭
 ဝဲါဝဲါ ကါ <ngo me'> 哭丧着脸: ~ ~ မလုပ်နဲ့။ 别总是哭丧
 着脸。
 ဝဲါဝဲါ ကါ <ngo myi> 号哭